



ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး

Office of the Securities and Exchange Commission of Myanmar

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလ အထိ

အတွဲ ၄၊ အမှတ် ၃၊ အောက်တိုဘာလ ၂၀၂၅

www.secm.gov.mm



အရင်းအနှီးဈေးကွက်သတင်းလွှာ *Capital Market Bulletin*



ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ (၃)လတစ်ကြိမ်ထုတ်ဝေသည်။



အကြောင်းအရာ

စာမျက်နှာ

ကော်မရှင်ရုံး၏လုပ်ငန်းဆောင်ရွက်ချက်များ

၁-၄

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး SECM အဖွဲ့ဝင်များ၊ဝန်ထမ်းများနှင့်တွေ့ဆုံ

၁

ကော်မရှင်အစည်းအဝေးများ

၁

ကော်မရှင်ရုံး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

၂

ပြည်တွင်းငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

၂

ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီကိုယ်စားလှယ်လုပ်ငန်းလိုင်စင်စာမေးပွဲကျင်းပရေးဆိုင်ရာဆွေးနွေးပွဲ

၂

လုပ်ငန်းဆောင်ရွက်မှုအား စစ်ဆေးခြင်းနှင့် နောက်ဆက်တွဲဆောင်ရွက်မှုများ

၃

လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

၃

စာရင်းစစ်ဆေးခြင်းဆိုင်ရာဌာနတွင်းသင်တန်း ဖွင့်လှစ်

၄

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာမျှဝေခြင်း

၄

ရန်နှုန်းပြမျဉ်းကွေး ကျဆင်းခဲ့မှုကြောင့် ဇွန်လအတွင်း ဒေါ်လာငွေတိုက်စာချုပ်များ၏ ၇၅ ရာခိုင်နှုန်း
ဈေးနှုန်းမြင့်တက်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ်(ဆောင်းပါး)

၅-၆

ဈေးကွက်ဆိုင်ရာ အချက်အလက်များ

၇

အာဆီယံဆိုင်ရာသတင်းများ

၈-၁၀

၂၀၂၅ ခုနှစ်၊ ပထမ(၃)လပတ်အတွင်း ထွန်းသစ်စ အရှေ့အာရှနိုင်ငံများ၏ ငွေကြေးမူဝါဒနှင့် ငွေချေး
စာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုများ

၈-၉

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ငွေချေးစာချုပ်ထောက်ပံ့ရေးအစီအစဉ် ကမ္ဘောဒီးယားတိုးချဲ့

၁၀



ကော်မရှင်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များ



ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး SECM အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ



၃-၈-၂၀၂၅ ရက်နေ့တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၌ ကော်မရှင်အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာအရင်းအနှီးဈေးကွက်များနည်းတူ မိမိတို့နိုင်ငံနှင့် ကိုက်ညီမည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ စာရင်းဝင်ကုမ္ပဏီများနှင့် စာရင်းဝင်အကြိုဈေးကွက် မှတ်ပုံတင်ကုမ္ပဏီများ တိုးပွားလားစေရေး၊ ရင်းနှီးမြှုပ်နှံသူများ တိုးပွားလာစေရေးအတွက် အရင်းအနှီးဈေးကွက်ဆိုင်ရာ အသိပညာများပြန့်ပွားစေရေးနှင့် ကော်ပိုရိတ်ငွေချေးစာချုပ် ကနဦး ထုတ်ဝေရောင်းချနိုင်ရေးတို့အတွက် လိုအပ်သည်များဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ကော်မရှင်အစည်းအဝေးများ



၄-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ (၅/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဟန်ဝင်းအောင် တက်ရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ယခုနှစ် တတိယသုံးလပတ်တွင် ကော်မရှင်၏ ပုံမှန်အစည်းအဝေး (၂)ကြိမ် ကျင်းပခဲ့ပါသည်။

ကော်မရှင်ရုံး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ



၂၀၂၅ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလ အထိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံး၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃) ကြိမ် ကျင်းပခဲ့ပါသည်။

ပြည်တွင်းငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ



၁၈-၉-၂၀၂၅ ရက်နေ့တွင် (၂/၂၀၂၅) ကြိမ်မြောက် ပြည်တွင်း ငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီအစည်းအဝေးကို Virtual ဖြင့်ကျင်းပခဲ့ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေတိုက်ဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ရုံး တို့မှ ကော်မတီအဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ အထောက်အကူပြုလုပ်ငန်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည် တော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီကိုယ်စားလှယ်လုပ်ငန်း လိုင်စင်စာမေးပွဲကျင်းပရေး ဆွေးနွေး



၁၁-၇-၂၀၂၅ ရက်နေ့တွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် “ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ ကိုယ်စားလှယ်လုပ်ငန်း လိုင်စင်စာမေးပွဲ ကျင်းပရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ”၌ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းက ယင်းစာမေးပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ၊ မှတ်ပုံတင်အကြံပေးကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

လုပ်ငန်းဆောင်ရွက်မှုအားစစ်ဆေးခြင်းနှင့် နောက်ဆက်တွဲဆောင်ရွက်မှု



၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ရန်ကုန်စတော့အိတ်ချိန်း၏ လုပ်ငန်းဆောင်ရွက်မှုအား စစ်ဆေးခဲ့ပြီး ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ သတ်မှတ်ပမာဏထက် ကျော်လွန်သော လွှဲပြောင်း ဆောင်ရွက်မှုအစီရင်ခံစာများအား ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့သို့ ပေးပို့ခဲ့ပါသည်။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး

အောက်ဖော်ပြပါပြည်တွင်း/ပြည်ပဆွေးနွေးပွဲ၊ အစည်းအဝေး၊ သင်တန်းများသို့ Virtual ဖြင့် ဝန်ထမ်းများ အား တက်ရောက်စေခဲ့ပါသည်-

- | | |
|---|--|
| 1. ATB-ACMF Meeting on mARs Guide | 6. ASEAN Regional Consultation Meeting |
| 2. 43 rd ACMF Deputies Meeting | (RCM) for ASEAN Climate Change |
| 3. Regional Forum to Deepen Stakeholder Awareness and Engagement on the ASCC Strategic Plan | Strategic Action Plan 2025-2030 (ACCSAP) Development |
| 4. ACMF Workshop on Supervision and Enforcement of Digital Assets in ASEAN | 7. WC-CMD Meeting, WC-CMD & ACMF Joint Meeting |
| 5. 43 rd ACMF Deputies Meeting II- (I) | 8. 43 rd ACMF Deputies Meeting (III) |



**ASEAN
Capital
Markets
Forum**

စာရင်းစစ်ဆေးခြင်းဆိုင်ရာဌာနတွင်းသင်တန်း ဖွင့်လှစ်



၁၂-၈-၂၀၂၅ ရက်နေ့တွင် စာရင်းစစ်ဆေးခြင်းဆိုင်ရာဌာနတွင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က “ကော်မရှင်ရုံးသည် ငွေချေးသက်သေခံ လက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အကျိုးဝင်သော အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ များက တင်ပြလာသော နှစ်ပတ်လည်အစီရင်ခံစာ၊ နှစ်ဝက်အစီရင်ခံစာနှင့် အထူးအစီရင်ခံစာတို့ကို စစ်ဆေးရကြောင်း၊ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူများ၏အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန်အလို့ငှာ ငွေချေးသက်သေခံ လက်မှတ်များထုတ်ဝေသော အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများအား စနစ်တကျစစ်ဆေးနိုင်ရန် ယခုသင်တန်းအား ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း ပိုမိုကျွမ်းကျင်ပြီး အားထားရသည့် ဝန်ထမ်း ကောင်းများဖြစ်လာရေး ကြိုးစားသင်ယူသွားကြရန်” တိုက်တွန်းပြောကြားခဲ့ပါသည်။

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာမျှဝေခြင်း



၄-၈-၂၀၂၅ ရက်နေ့တွင် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးအစည်းအဝေးခန်းမ ၌ ကော်မရှင်ရုံးအရာထမ်း(၁)ဦးက ရန်ကုန်စတော့ အိတ်ချိန်းဖက်စပ် ကုမ္ပဏီလီမိတက် (YSX) မှ တာဝန်ရှိ သူများအား “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာမျှဝေခဲ့ပါသည်။



ရန်ကုန်ပြည်နယ်ကွေး ကျဆင်းခဲ့မှုကြောင့် ဇွန်လအတွင်း ဒေါ်လာငွေတိုက်စာချုပ်များ၏ ၇၅ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ်


၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ်သည် ဒေါ်လာ ငွေတိုက်စာချုပ်များ၏ ၇၅ ရာခိုင်နှုန်း နှင့်အတူ ရင်းနှီးမြှုပ်နှံရန် သင့်လျော်သည့်အဆင့်ရှိ (Investment Grade - IG) ငွေချေးစာချုပ်များ၏ ၇၅ ရာခိုင်နှုန်းနှင့် ရန်ကုန်မြင့် (Hige Yield - HY) ငွေချေးစာချုပ်များ၏ ၇၆ ရာခိုင်နှုန်းတို့ အသီးသီး ဈေးနှုန်းမြင့် တက်ခဲ့ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ အတွက် အမြတ်များစွာ ရရှိစေခဲ့သည့် ကာလဖြစ်သည်။ ဇွန်လတွင် ရင်းနှီးမြှုပ် နှံရန် သင့်လျော်သည့်အဆင့်ရှိ ငွေချေး စာချုပ်များနှင့် ရန်ကုန်မြင့်ငွေချေး စာချုပ် များ၏ ဈေးနှုန်းသည် ၉၅ ရာခိုင်နှုန်းနှင့် ၈၅ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ သည်။ ထရပ်အစိုးရအဖွဲ့၏ မရေရာ သည့်အခွန်စည်းကြပ်မှုများ၊ ဗဟိုဘဏ် လမ်းညွှန်ချက်များနှင့် စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးခြင်းကြောင့် ၂၀၂၅ ခုနှစ် အတွင်း ဗဟိုဘဏ်မှအတိုးနှုန်း ၂ ကြိမ်မှ ၃ ကြိမ် လျှော့ချလိမ့်မည်ဟု ဈေးကွက် အတွင်း ခန့်မှန်းမှုကြောင့် ငွေတိုက်

စာချုပ်များ၏ ဈေးနှုန်းမြင့် တက်ခဲ့ပြီး အမြတ်များစွာ ရရှိခဲ့ကြခြင်း ဖြစ်သည်။ အမေရိကန် ငွေတိုက်စာချုပ်ရန်ကုန်ပြ မျဉ်းကွေးအရ ဒုတိယ ၃ လပတ်တွင် ၂ နှစ်သက်တမ်း ငွေတိုက်စာချုပ် ရန်ကုန် သည် အခြေခံအမှတ် ၁၆ မှတ် ကျဆင်း ခဲ့ပြီး ၁၀ နှစ် သက်တမ်း ငွေတိုက်စာ ချုပ်သည် အခြေခံအမှတ် ၂ မှတ် မြင့် တက်ခဲ့ခြင်းကြောင့် သက်တမ်း နှစ်ခု အကြား အခြေခံအမှတ် ကွာခြားချက် ၁၈ မှတ် ရှိသဖြင့် ကာလရှည် ငွေတိုက် စာချုပ်များအပေါ် ဝယ်လိုအားမြင့်တက် လျက်ရှိသည်ဟု ဆိုနိုင်သည်။ ဇွန်လ အတွင်း ရန်ကုန်ပြမျဉ်းကွေး၏ ရွေ့လျား မှုသည် မေလနှင့်နှိုင်းယှဉ်ပါက မျဉ်းပြိုင် အနေအထားဖြင့် အခြေခံအမှတ် ၁၇ မှတ်ကျဆင်းခဲ့သည်။ သို့ဖြစ်ရာ ၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ်သည် အမေရိ ကန် စီးပွားရေးအခြေအနေ အားနည်း နေသည်ကို ဖော်ပြလျက်ရှိသည်။ လယ် ယာလုပ်ကိုင်သူများနှင့်အစိုးရဝန်ထမ်း များမပါဝင်သည့်အလုပ်သမားဈေးကွက်

(Non Farm Payroll-NFP)၏ ယေဘုယျ ကိန်းဂဏန်းများအရ အလုပ်အကိုင်သစ် ၁၄၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ ဖန်တီးပေး နိုင်ခဲ့ပြီး ပျမ်းမျှ စားသုံးသူဈေးနှုန်းကိန်း (Consumer Price Index - CPI) အရ ငွေ ကြေးဖောင်းပွမှု ၂.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း ဖော်ပြထားပါသည်။ ထောက်ပံ့ ရေးစီမံခန့်ခွဲမှု အင်စတီကျူ (Institute of Supply Management - ISM) ၏ ပျမ်းမျှ အချက်အလက်များအရ ကုန်ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် အခြေခံ အမှတ် ၅၀ အောက် ရောက်ရှိနေသဖြင့် စီးပွားရေးကျဆင်းလာပြီး ယခု ၃ လပတ် အစတွင် စားသုံးသူများ၏ ယုံကြည်မှု ကျ ဆင်းခဲ့သော်လည်း နောက်ဆုံး ကောက်ယူ ရရှိသည့် အချက်အလက်များအရ လွန်ခဲ့ သည့် ၆ လ အတွင်း ပထမဆုံးအကြိမ် ပြန် လည် ဦးမော့လာပါသည်။ ဗဟိုဘဏ်၏ မူဝါဒ ချမှတ်သူများက စီးပွားရေးခန့်မှန်း ချက်အသစ်တွင် ယခုနှစ်၌ စီးပွားရေးဖွံ့ဖြိုး မှု ၁.၄ ရာခိုင်နှုန်း နှေးကွေးနိုင်ပြီး အလုပ် လက်မဲ့နှုန်း ၄.၅ ရာခိုင်နှုန်း တိုးလာမည် ဟု ခန့်မှန်းထားကြသည်။ ယခု နှစ်ကုန် မတိုင်မီ အတိုးနှုန်း လျှော့ချမှုကို ၂ ကြိမ် အထက် ဆောင်ရွက်သင့်သည်ဟု ဗဟို ဘဏ်အရာရှိ ၁၀ ဦးက အကြံပြုထားပြီး မပြောင်းလဲသင့်ကြောင်း အရာရှိ ၇ ဦးက အကြံပြုထားပါသည်။

ဒေသအလိုက် ငွေချေးစာချုပ်ညွှန်ကိန်း များအရ ဒေသအားလုံးရှိ ငွေချေးစာချုပ် ဈေးကွက်များသည် ကောင်းမွန်စွာ ရပ် တည်လျက်ရှိပြီး ယင်းတို့အနက် အမေရိကန်

ဇွန်လအတွင်း အမေရိကန်ငွေတိုက်စာချုပ် ရန်ကုန်ပြမျဉ်းကွေးအရွေ့ပြ ကားချပ်



Source: Bloomberg, BondbloX .Created with Datawrapper

ရုရှန်းမြင့် ငွေချေးစာချုပ်နှင့် လတ်တင် အမေရိက ကော်ပိုရိတ် ငွေချေးစာချုပ် ညွှန်ကိန်းများသည် ၃.၃ ရာခိုင်နှုန်း နီးပါးဖြင့် ဦးဆောင် မြင့်တက်လျက် ရှိကာ အခြားငွေချေးစာချုပ် ညွှန်ကိန်း များသည် ပျမ်းမျှ ၁.၂ ရာခိုင်နှုန်း မှ ၁.၃ ရာခိုင်နှုန်းအထိ အသီးသီး မြင့်တက်ခဲ့ ကြသည်။

ဈေးနှုန်းမြင့်တက်ခဲ့သည့် ရုရှန်းမြင့် ငွေချေးစာချုပ်များအနက် အီကွေဒေါ နိုင်ငံ၏ ဒေါ်လာငွေချေးစာချုပ်များသည် Daniel Noboa သမ္မတ ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့ခြင်း နှင့်အတူ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF)မှ ဒေါ်လာ ၁ ဘီလီယံ တိုးမြှင့်ချေးယူခွင့် သဘော တူညီမှု ရရှိခဲ့ပြီးနောက် ၃၅ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့သည်။ Hertz ကုမ္ပဏီ ၏ ငွေချေးစာချုပ်များသည်လည်း ယင်း ၏ လက်ကျန်ရှင်းတမ်း ခိုင်မာစေရန် ဒေါ်လာ ၅၀၀ မီလီယံ ချေးယူမည့် အစီအစဉ်များကြောင့် ၁၅ ရာခိုင်နှုန်း ဈေးနှုန်း မြင့်တက်ခဲ့သည်။ တရုတ် Vanke ကုမ္ပဏီ၏ ဒေါ်လာငွေချေး စာချုပ်များသည်လည်း ဒေါ်လာ ငွေချေး စာချုပ်တစ်ခုကို ပြန်လည်ပေးဆပ်လိုက် ခြင်းနှင့် ယင်း၏ ဘဏ္ဍာရေး အခြေအနေ ကို ဆက်လက်ထိန်းညှိရန် Shenzhen Metro Group ထံမှ ချေးငွေ ယွမ် ၁.၅၅ ဘီလီယံ (ဒေါ်လာ ၂၁၅.၄ မီလီယံ) ရရှိပြီးနောက် ၁၅ ရာခိုင်နှုန်းမှ ၁၇ ရာခိုင် နှုန်းအတွင်း ဈေးနှုန်းမြင့်တက်ခဲ့သည်။ ထို့အတူ CHS ကုမ္ပဏီမှ ယင်း၏ ငွေချေး စာချုပ်များကို ငွေသားဖြင့် ပြန်လည် ဝယ်ယူမည့် ကမ်းလှမ်းမှုကြောင့် ငွေချေး စာချုပ် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင် စားမှု ရရှိခဲ့ပြီး ဈေးမြင့်တက်ခဲ့သည်။ ယခု ၃ လပတ်အတွင်း AT&Tကုမ္ပဏီမှ

Lumen Technologies' ကုမ္ပဏီ၏ ဖိုင်ဘာ အင်တာနက် လုပ်ငန်းအား ဒေါ်လာ ၅.၇၅ ဘီလီယံ ငွေသားဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိပြီး နောက် Lumen ကုမ္ပဏီ၏ ငွေချေး စာချုပ် ဈေးနှုန်းသည် ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဒုတိယ ၃ လပတ်တွင် ရုရှန်းမြင့် ငွေချေးစာချုပ်များအနက် ဟောင်ကောင် အိမ်ခြံမြေကုမ္ပဏီ (NWD)၏ ဒေါ်လာငွေ ချေးစာချုပ်များ ဈေးနှုန်းသည် ကုမ္ပဏီမှ ဒေါ်လာ ၈၅၂မီလီယံ အရုံးပေါ်ခဲ့ကြောင်း အစီရင်ခံခြင်း၊ ယင်း၏ လျှော့စျေးဖြင့် ရောင်းချသည့် မိမိခံအိမ်ရာများအပေါ် ဝယ်လိုအား မြင့်တက်နေခြင်းကြောင့် အပြုသဘောဆောင်သည့် ဘဏ္ဍာငွေ စီးဆင်းမှုရှိခြင်း၊ အတိုးပေးခြေမှု တစ်ခု အား ရွှေ့ဆိုင်းခြင်း၊ ဇွန်လမကုန်မီ အဓိက ကျသည့် ဘဏ္ဍာငွေ ပြန်လည်ဖြည့်တင်း ရန် သဘောတူညီမှုအပေါ် စိုးရိမ်မှုဖြင့် တက်ခဲ့ခြင်းနှင့် N W D အနေဖြင့် ဟောင်ကောင်ဒေသတွင် ဘဏ္ဍာငွေ ပမာဏ အများဆုံး တစ်ခုဖြစ်သည့် ဒေါ်လာ ၁၁.၁ ဘီလီယံ ပြန်လည်ဖြည့် တင်းရန် သဘောတူညီမှုရရှိခဲ့ခြင်း အစရှိ သည့် တည်ငြိမ်မှု မရှိသော အခြေအနေ များကြောင့် ၄၀ရာခိုင်နှုန်းကျော်ကျဆင်း ခဲ့ပါသည်။ အခြားဒေသများရှိ အိမ်ခြံမြေ ကုမ္ပဏီများဖြစ်သည့် Vista Land ၊ GLP China ၊ Far East Consortium နှင့် အခြားကုမ္ပဏီများ၏ ငွေချေးစာချုပ်များ လည်း ဈေးနှုန်းကျဆင်းခဲ့သည်။ ဘရာဇီး နိုင်ငံသား ရင်းနှီးမြှုပ်နှံသူ Nelson Tanure က ဆုံးဖြတ်ပိုင်ခွင့် ရရှိရန် အတွက် ကုမ္ပဏီ၏ ရှယ်ယာအများစုကို ဝယ်ယူရန် ဆွေးနွေးမှုနှင့် Standard and Poor's Credit Rating Agency- S&P မှ ကြွေးမြီပေးဆပ် နိုင်ခြေအဆင့်

ကို B+ မှ BB- သို့ လျှော့ချ အပြီးတွင် Braskem ကုမ္ပဏီ၏ ငွေချေးစာချုပ်များ ဈေးနှုန်းသည် ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ ပါသည်။

ငွေချေးစာချုပ်ထုတ်ဝေမှုပမာဏ

၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ်တွင် တစ်ကမ္ဘာလုံးရှိ ဒေါ်လာဖြင့် ကော်ပိုရိတ် ငွေချေးစာချုပ် ထုတ်ဝေမှုသည် ဒေါ်လာ ၇၈၈ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ် ဒုတိယ ၃ လပတ်၌ ထုတ်ဝေခဲ့သည့် ဒေါ်လာ ၆၉၀ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်း ပိုများခဲ့သည်။ ယခုနှစ် ပထမ ၃ လပတ်နှင့် နှိုင်းယှဉ်ပါက ထုတ်ဝေမှု ပမာဏသည် ၂၄ ရာခိုင်နှုန်း လျော့ကျခဲ့ သည်။ ထိုပမာဏသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း နှစ်တစ်နှစ်၏ ဒုတိယ ၃ လ ပတ်အတွင်း အများဆုံးထုတ်ဝေမှုဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ်အတွင်း ဂျပန် မပါဝင်သည့် အာရှနိုင်ငံများနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများမှ ဒေါ်လာ ဖြင့် ငွေချေးစာချုပ် ထုတ်ဝေမှုသည် ဒေါ်လာ ၉၀.၉ ဘီလီယံ ရှိခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒုတိယ ၃ လပတ်နှင့် နှိုင်းယှဉ်ပါ က ၅ ရာခိုင်နှုန်း ပိုများခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ် နှင့်နှိုင်းယှဉ်ပါက ၃၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ၂၀၂၅ ခု နှစ်၊ ဒုတိယ ၃လပတ်က ထုတ်ဝေခဲ့ သည့် ငွေချေးစာချုပ်များတွင် ရင်းနှီးမြှုပ် နံရန် သင့်လျော်သည့် အဆင့်ရှိ ငွေချေး စာချုပ်များ ၇၇ ရာခိုင်နှုန်း၊ ရုရှန်းမြင့် ငွေ ချေးစာချုပ်များ ၁၉ရာခိုင်နှုန်းနှင့် အဆင့် သတ်မှတ်ခံထားရခြင်း မရှိသည့် ငွေချေး စာချုပ်များ ၄ ရာခိုင်နှုန်း ပါဝင်ခဲ့ပါသည်။

မူဝါဒရေးရာအဖွဲ့

ကိုးကား <https://bondblox.com/news/q2-2025-75-of-dollar-bonds-rally-led-by-june-uptick-as-yield-curve-shifts-lower>





ဈေးကွက်ဆိုင်ရာအချက်အလက်များ





၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ အထိ
ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်မှုများ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလ အထိ
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများ



စာရင်းဝင်ကုမ္ပဏီ(၈)ခု၏ အစုရှယ်ယာရောင်းဝယ်မှုများ
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလ အထိ)

စာရင်းဝင်အကြံဉာဏ်ဦးစီးဌာန၏ အစုရှယ်ယာရောင်းဝယ်မှုများ
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလ အထိ)



ဆင့်ပွားဈေးကွက်တွင် အစိုးရငွေတိုက်စာချုပ်များရောင်းဝယ်မှု
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလ အထိ)

ကျပ်



အာဆီယံဆိုင်ရာ သတင်းများ



၂၀၂၅ ခုနှစ်၊ ပထမ(၃)လပတ်အတွင်း ထွန်းသစ်စ အရှေ့အာရှနိုင်ငံများ၏ ငွေကြေးမူဝါဒနှင့်ငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုများ

ထွန်းသစ်စ အရှေ့အာရှနိုင်ငံများ၏ ပြည်တွင်းသုံးငွေကြေးဖြင့် ထုတ်ဝေရောင်းချသော ငွေချေးစာချုပ်ဈေးကွက်သည် ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်တွင် အမေရိကန် ဒေါ်လာ ၂၇.၂ ထရီလီယံသို့ ရောက်ရှိခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်၏ ပြည်တွင်းသုံးငွေကြေးဖြင့် ထုတ်ဝေသော ငွေချေးစာချုပ် တန်ဖိုးစုစုပေါင်းသည် ၂၀၂၄ ခုနှစ်၊ စတုတ္ထ(၃)လပတ်နှင့် နှိုင်းယှဉ်ပါက ထွန်းသစ်စ အရှေ့အာရှနိုင်ငံ များအနက် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မလေးရှားနိုင်ငံ တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ၊ ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ၊ ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ၊ ဗီယက်နမ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ အသီးသီးတိုးမြှင့်လာပြီး အင်ဒိုနီးရှားနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၇ ဘီလီယံ လျော့နည်းသွားပါသည်။



ASIAN DEVELOPMENT BANK ADB

ယင်းအာဆီယံအဖွဲ့ဝင် ၅ နိုင်ငံ၏ ငွေချေးစာချုပ်ဈေးကွက်များ သည် သက်ဆိုင်ရာနိုင်ငံအလိုက် ချမှတ်ဆောင်ရွက်လျက်ရှိသည့် ငွေကြေးမူဝါဒများနှင့်အညီ လိုက်ပါပြောင်းလဲလျက်ရှိပါသည်။

မလေးရှားနိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင် ငွေချေး စာချုပ်ထုတ်ဝေမှုသည် ၂၀၂၅ ခုနှစ်၊ပထမ ၃ လပတ်နှင့်နှိုင်းယှဉ် ပါက အမေရိကန်ဒေါ်လာ ၄ ဘီလီယံ တိုးမြှင့်လာခြင်းမှာ ဗဟို ဘဏ်(Bank Negara Malaysia)က ငွေကြေးမူဝါဒဖွံ့ဖြိုးမှု ဆောင် ရွက်ချက်အဖြစ် မေလ ၈ ရက် နေ့တွင် ပြဋ္ဌာန်းသော စည်းမျဉ်း အရ အရံငွေသား လိုအပ်ချက်အချိုး (Statutory Reserve Requirement Ratio-SRRR)ကို အခြေခံအမှတ် ၁၀၀ (100 bp)

အပေါ် အခြေခံ၍ ယခင်၂.၀% မှ ယခု ၁.၀% သို့ လျှော့ချခဲ့သော ကြောင့်ဖြစ်ပါသည်။ ယင်းသို့ လျှော့ချခြင်းသည် ၁၄ နှစ်တာကာလ အတွင်း အမြင့်မားဆုံး လျှော့ချမှုဖြစ်ပြီး မေလ ၁၆ ရက်နေ့တွင် စတင် အကျိုးသက်ရောက်မည်ဖြစ်သည်။ SRRR အား လျှော့ချခြင်း သည် စီးပွားရေးတည်ငြိမ်မှုမရှိသည့် အခြေအနေတွင် ဘဏ္ဍာရေး ဆိုင်ရာကြားခံ ဆောင်ရွက်မှုများ (Financial Intermediation Activities)ကို မြှင့်တင်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်မားစေရန် ဖြစ်ပါသည်။ ဤသို့ ဆောင်ရွက်ခြင်းဖြင့် မလေးရှားရင်းနှီး (MYR) ၁၉ ဘီလီယံခန့်သည် ငွေကြေးဈေးကွက်အတွင်း ပိုမိုရင်းနှီးမြှုပ်နှံ လာမည်ဟု မျှော်မှန်းထားပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင် ငွေချေး စာချုပ်ထုတ်ဝေမှုသည် ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်နှင့် နှိုင်းယှဉ် ပါက အမေရိကန်ဒေါ်လာ(၆)ဘီလီယံ တိုးမြှင့်ခဲ့ပါသည်။ ဖိလစ်ပိုင် ဗဟိုဘဏ်(Bangko Sentral ng Philipinas - BSP)သည် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စည်းမျဉ်းအမှတ် ၁၂၀၇ ကို ထုတ်ပြန် ၍ ဘဏ်များနှင့်ဘဏ်မဟုတ်သောအဖွဲ့အစည်းများက ဖွဲ့စည်းထား သည့် ယုံကြည်အပ်နှံမှုဆိုင်ရာအဖွဲ့အစည်းများ(Trust Entities) အား ၎င်းတို့ထုတ်ဝေထားသည့် ငွေချေးသက်သေခံလက်မှတ်များ (BSP securities)ကို ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးစာရင်းများ (IMAs) ဖြင့် United Investment Trust Funds (UITFs) မှတစ်ဆင့် ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထိုဆောင်ရွက်မှု၌ Philippine Dealing and Exchange Corporation - PDEx မှ တစ်ဆင့် ဆင့်ပွားဈေးကွက်(Secondary Market)တွင် ရောင်းဝယ် မှုများလည်း အကျိုးဝင်ခဲ့သည်။ ရည်ရွယ်ချက်မှာ BSP Securities ပိုမိုရောင်းဝယ်နိုင်စွမ်း မြှင့်မားစေရန်၊ ငွေဖြစ်လွယ်မှု ပိုမိုကောင်း မွန်စေရန်၊ ဘဏ္ဍာရေးစနစ်အတွင်းရှိ မလိုအပ်သည့် ငွေပိုငွေလျှံ များကို ဖယ်ရှားရန်နှင့် ငွေကြေးမူဝါဒလုပ်ဆောင်ချက်များ ပိုမို ထိရောက်စေရန်တို့အတွက် ဖြစ်ပါသည်။

ထိုင်းနိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင် ငွေချေး စာချုပ်ထုတ်ဝေမှု တန်ဖိုးသည် ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်နှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ(၂)ဘီလီယံ တိုးမြှင့်လာခြင်း မှာ ထိုင်းနိုင်ငံ၏ ဘဏ္ဍာငွေဖြည့်တင်းရေး အစီအစဉ်အရ ဖေဖော် ဝါရီလ (၂) ရက်နေ့တွင် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုရုံး (Public Debt Management Office - PDMO) မှ ၂၀၂၅ ခုနှစ်အတွက် ဒုတိယ

အကြိမ် ရင်းနှီးမြှုပ်နှံသူများ၏ ကာလတို ငွေတိုက်စာချုပ်များ (Source Bonds)ကို ကာလရှည် ငွေတိုက်စာချုပ် (Destination Bonds)များဖြင့် အစားထိုးဖလှယ်ခြင်း (Bond Switch)အား ထိုင်းဘတ် ၂၅.၀ ဘီလီယံ တန်ဖိုး ဆောင်ရွက်ခွင့်ပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ကာလတိုငွေတိုက်စာချုပ်များ (Source Bonds)၏ သက်တမ်းသည် ၁နှစ်အောက်ဖြစ်ပြီး ယင်းတို့နှင့်ဖလှယ်ခွင့်ပြုသည့် ကာလရှည် ငွေတိုက်စာချုပ် (Destination Bonds) များ၏ သက်တမ်းမှာ ၄.၇ နှစ်မှ ၄၇.၃ နှစ်အထိ ဖြစ်ပါသည်။ ယင်း ဆောင်ရွက်ချက်သည် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုရုံး၏ ၂၀၂၅ ခုနှစ် အတွက် ဘဏ္ဍာရန်ပုံငွေမြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်ပြီး ပြည်သူ့ ကြွေးမြီစီမံခန့်ခွဲမှု ရည်ရွယ်ချက်များ ပြည့်ဝစေရန်နှင့် ကာလတို ငွေချေးစာချုပ်များကို လျှော့ချ၍ ၅နှစ် သက်တမ်းမှ ၃နှစ်၅၀ သက်တမ်းရှိ ကာလရှည် ငွေတိုက်စာချုပ်များ၏ ငွေဖြစ်လွယ်မှု မြှင့်မားလာစေရန်ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင် ငွေချေးစာချုပ် ထုတ်ဝေမှုတန်ဖိုးသည် ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ တိုးမြှင့်လာပါသည်။ ဗီယက်နမ်အစိုးရသည် ၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ်တွင် အစိုးရ ငွေတိုက်စာချုပ်များကို ဗီယက်နမ် ဒေါ် (VND) ၁၂၀.၀ ထရီလီယံ တိုးမြှင့်ကမ်းလှမ်းရောင်းချမည့် အစီအစဉ်အရ VND ၅၀၀.၀ ထရီလီယံ ၏ ၂၄.၀% အား လေလံ ခေါ်ယူခဲ့ရာ ယင်း ၃ လပတ်အတွင်း လေလံတင်ခဲ့သည့် VND ၁၁၁ ထရီလီယံထက် ၈.၁% ပိုမိုခဲ့သောကြောင့် ဖြစ်ပါသည်။ လေလံတင်သည့် ငွေတိုက်စာချုပ်များ၏ သက်တမ်းသည် ၅ နှစ်မှ ၃၀ အထိ ရှိပြီး ဗုဒ္ဓဟူးနေ့တိုင်း ဈေးပြိုင် လေလံစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၂၄ ခုနှစ်၊စတုတ္ထ ၃ လပတ်တွင် ငွေချေး စာချုပ်ထုတ်ဝေမှု တန်ဖိုးသည် ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၄ ဘီလီယံ လျော့နည်းခဲ့ပါ သည်။ အင်ဒိုနီးရှားအစိုးရသည် ဖေဖော်ဝါရီလတွင် စုစုပေါင်း အမှာတင်သည့်တန်ဖိုး အင်ဒိုနီးရှား ရူပီး(IDR) ၁၃၄၄ ဘီလီယံအား ကာလရှည်ငွေတိုက်စာချုပ်များ စုစုပေါင်း IDR ၅၀၂ ဘီလီယံသို့ ကြွေးမြီဖလှယ်ခြင်း (Debt Switch)ကို ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤကြွေးမြီဖလှယ်မှုတွင် အစားထိုးဖလှယ် နိုင်သော ငွေချေးစာချုပ်များအဖြစ် ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ် အတွင်း ငွေပြန်အမ်းရမည့် ငွေတိုက်စာချုပ်အမျိုးအစား ၁၅ မျိုးကို ရွေးချယ် ထားသည်။ ထိုငွေတိုက်စာချုပ်များတွင် မတူညီသော ငွေပြန်အမ်း ရမည့် သက်တမ်းကာလ အမျိုးမျိုးပါဝင်ပါသည်။ ထို့အပြင် အသစ်ဖလှယ်မည့် ငွေတိုက်စာချုပ်များတွင်၂၀၃၀ ပြည့်နှစ်မှ ၂၀၆၄ ခုနှစ်အထိ သက်တမ်းရှိသော ကာလရှည် ငွေတိုက်စာချုပ် ၆ မျိုးကို

ထပ်မံထည့်သွင်းထားသည်။ ဤသို့ အစားထိုး ခြင်းဖြင့် အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျှော့ ချနိုင်မည်ဖြစ်ရာ အလားတူကိစ္စရပ်များကို ဆက်လက်ဆောင်ရွက် ရန်ရှိပြီး ကြွေးမြီဖလှယ်မှုတစ်ခုကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ထပ်မံပြုလုပ်မည်ဟု ကြေညာထားပါသည်။ ဤအစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံ၏ ကြွေးမြီစီမံခန့်ခွဲမှုနှင့် စီးပွားရေး တည်ငြိမ်မှု အတွက် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။

ထွန်းသစ်စ အရှေ့အာရှ နိုင်ငံများအနက် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ပြည် တွင်းသုံး ငွေကြေးဖြင့် ထုတ်ဝေထားသော အစိုးရငွေတိုက်စာချုပ် များသည် ကာလတို၊ ကာလလတ်၊ ကာလရှည်သက်တမ်းအမျိုးစုံ၊ အမည်စုံဖြင့် ထုတ်ဝေရောင်းချလျက်ရှိပါသည်။ လက်ရှိမြန်မာ နိုင်ငံ၏ ငွေချေးစာချုပ်ဈေးကွက်တွင် ကာလတို အစိုးရငွေတိုက် စာချုပ်များကိုသာ ထုတ်ဝေရောင်းချလျက်ရှိရာ ရင်းနှီးမြှုပ်နှံသူ များသည် ငွေတိုက်စာချုပ်များ သက်တမ်းစေ့သည်အထိ လက်ဝယ် ကိုင်ဆောင်ထားလေ့ရှိခြင်း၊ သက်တမ်းမစေ့မီ ဆင့်ပွားဈေးကွက်၌ ပြန်လည်ရောင်းချခြင်းနှင့်ဝယ်ယူခြင်းပြုသည့် အလေ့အထမရှိခြင်း၊ ယင်းသို့ ဆောင်ရွက်နိုင်သည်ဟူသည့် အသိအမြင်နည်းပါးခြင်းတို့ ကြောင့် အစိုးရငွေတိုက်စာချုပ်များတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ပုဂ္ဂလိကဘဏ်များ၊ အိမ်၊ မြို့၊ မြေတို့၌ ရင်းနှီးမြှုပ်နှံခြင်းနှင့် နှိုင်းယှဉ် ပါက ပိုမိုခိုင်မာပြီး ဆုံးရှုံးနိုင်ခြေမရှိသော်လည်း ငွေဖြစ်လွယ်မှု နှေးကွေးခြင်းဖြစ်ပါသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံသူများ၏ ဝယ်လိုအား အပေါ် မူတည်၍ ကာလရှည်ငွေတိုက်စာချုပ်များကို တိုးချဲ့ထုတ်ဝေရောင်း ချခြင်းရင်းနှီးမြှုပ်နှံသူများအတွက် ငွေဖြစ်လွယ်မှုကိုဖန်တီးပေးခြင်း နှင့်ငွေကြေးဖောင်းပွမှုကို ကာမိစေမည့် အတိုးနှုန်းဖြင့် အစိုးရငွေ ချေးသက်သေခံလက်မှတ်များ ထုတ်ဝေခြင်းတို့ ဆောင်ရွက်ပေးနိုင် ပါက အစိုးရငွေတိုက်စာချုပ်ဈေးကွက် ဖွံ့ဖြိုးလာစေရေးကို များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း မြန်မာ့ငွေချေးသက်သေ ခံလက်မှတ်ဈေးကွက်နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ တွင် ပြည်တွင်းငွေချေးစာချုပ်ဈေးကွက်ကဏ္ဍမှ တစ်တပ်တစ်အား ဖြည့်ဆည်းပါဝင်နိုင်ရန် စေတနာအရင်းခံဖြင့် ရေးသားလိုက်ရပါ သည်။

ဇင်မီမီသော်

ကိုးကား

<https://www.adb.org/publications/asia-bond-monitor-june-2025>

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ငွေချေးစာချုပ် ထောက်ပံ့ရေးအစီအစဉ် ကမ္ဘောဒီးယားတိုးချဲ့

ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ငွေချေးစာချုပ် ထောက်ပံ့ရေး အစီအစဉ်ကို တိုးချဲ့သွားမည်ဖြစ်ပြီး ထုတ်ဝေသူအသစ်များ ပါဝင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးစီမံကိန်း ဘဏ္ဍာရန်ပုံငွေ ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်က စတင်သည့် ကမ္ဘောဒီးယား ရေရှည်တည်တံ့သော ငွေချေးစာချုပ် အရှိန်မြှင့်မှု အစီအစဉ်သည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးဆိုင်ရာ ငွေချေးစာချုပ်များ ထုတ်ဝေလိုသည့် ကုမ္ပဏီများအတွက် နည်းပညာနှင့် ဘဏ္ဍာရေး အထောက်အကူများ ပံ့ပိုးပေးလျက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်(SERC)၏ ညွှန်ကြားရေးမှူးချုပ် Sou Socheat က “ဤပဏာမ ခြေလှမ်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ရာသီဥတုပြောင်းလဲမှုကို ထိန်းသိမ်းနိုင်ရန်နှင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိရန် ဦးစားပေးကြိုးပမ်းမည့် စီမံကိန်းများဖြစ်သည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် လောင်စာဆီအစားထိုး အသုံးပြုသည့် သယ်ယူပို့ဆောင်ရေးမှသည် ထိရောက် လျှင်မြန်သော စိုက်ပျိုးရေး၊ စွမ်းအင် စွမ်းဆောင်ရည်ရှိရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် အဆောက်အအုံ စီမံကိန်းများအတွက် ဘဏ္ဍာငွေ ရှာဖွေပေးရန် ရည်ရွယ်သည်” ဟု ဆိုသည်။



“နိုင်ငံ၏ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များနှင့် ကိုက်ညီသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်၍ ကမ္ဘောဒီးယားနိုင်ငံသား ထုတ်ဝေသူများ အရင်းအနှီးဈေးကွက်သို့ ပိုမိုဝင်ရောက်လာနိုင်ရေး အားပေးရန်” ရည်ရွယ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

ထိုအစီအစဉ်သည် ထုတ်ဝေသူများအား နိုင်ငံတကာ ရေရှည်တည်တံ့မှုဆိုင်ရာ ငွေချေးစာချုပ် စံနှုန်းများနှင့်ကိုက်

ညီစေရန် လိုအပ်သောအကြံပေးမှုများ ပံ့ပိုးကူညီပေးမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ရာသီဥတုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ခြင်းဖြင့် ထုတ်ဝေမှု ကုန်ကျစရိတ်ကို ပိုမိုသက်သာစေမည်ဖြစ်သည်။ ယင်းသည် ကမ္ဘောဒီးယားနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် နှင့် ကမ္ဘာလုံးဆိုင်ရာစိမ်းလန်းစိုပြေရေး အင်စတီကျု (Global Green Growth Institute)တို့ ပူးပေါင်းဆောင်ရွက်သည့် ပဏာမ ခြေလှမ်းဖြစ်ပြီး ကမ္ဘောဒီးယား ချေးငွေအာမခံကော်ပိုရေးရှင်း (CGCC)က တတိယ အဆင့်အတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ဤပဏာမ ခြေလှမ်းသည် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ငွေချေးစာချုပ်ထုတ်ဝေမှုကို အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ပံ့ပိုးပေးထားပြီး မျှော်မှန်းထားသည့် ဒေါ်လာ သန်း ၁၀၀ ထုတ်ဝေမှုကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ ဇူလိုင်လက ကျင်းပခဲ့သည့် အခမ်းအနားတစ်ခုတွင် Socheat က “ကမ္ဘောဒီးယားနိုင်ငံ၏ ရေရှည်တည်တံ့သော ဘဏ္ဍာရေးကြီးထွားရေးသည် အဓိကအားဖြင့် စည်းမျဉ်းစည်းကမ်း ထိန်းကျောင်းသူများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ဈေးကွက်အတွင်းပါဝင်သူများကြောင့်ဖြစ်ပြီး ယင်းသည် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရေရှည်တည်တံ့ရေး ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် Socheat က သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ငွေချေးစာချုပ် အစီအစဉ်တိုးချဲ့ခြင်းအပေါ် “ကမ္ဘောဒီးယားနိုင်ငံသည် ကာလရှည် စီးပွားရေးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ပံ့ပိုးပေးသည့် ခိုင်မာပြီး၊ ပွင့်လင်းမြင်သာရှိမှုနှင့်အတူ အားလုံးပါဝင်နိုင်မည့် ရေရှည်တည်တံ့သော ငွေချေးစာချုပ် ဂေဟစနစ်တစ်ခု ပေါ်ပေါက်လာစေရန် ကတိကဝတ်ပြုကြောင်း” ပြောကြားခဲ့သည်။

ရေရှည်တည်တံ့မှုဆိုင်ရာ ငွေချေးစာချုပ် အစီအစဉ်၏ တတိယအဆင့်အတွက် လျှောက်လွှာများကို ဩဂုတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ထားမည်ဖြစ်သည်။

မူဝါဒရေးရာအဖွဲ့

ကိုးကား : <https://greencentralbanking.com/2025/08/19/cambodia-expands-its-green-bond-support-programme/>

ဤသတင်းလွှာတွင်ပါရှိသော အကြောင်းအရာများကို အသိပညာမျှဝေပေးခြင်းအတွက်သာ ရည်ရွယ်ဖော်ပြအပ်ပါသည်။